

လွန်ထားထား

(ဆေးတက္ကသိုလ်)

နောင်တရဲ့အဝေးမှာ

၁။	နောင်တရဲ့အဝေးမှာ...	(စာ-၆)
၂။	သူဟာ ကိုယ်မဟုတ်ဘူး...	(စာ-၁၀)
၃။	ကျေးဇူးတင်ပါ...	(စာ-၁၄)
၄။	သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြည့်ပါ။ သူ့ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်ရဲ့ပျော်ရွှင်မှု ဖြစ်လာပါလိမ့်မယ်.....	(စာ-၁၈)
၅။	သူများကိုပေးလိုက်ခြင်းက ကိုယ်ရရှိလိုက်တာပါ...	(စာ-၂၂)
၆။	ဘဝမှာ ဆုံတွေ့ပတ်သက်ခွင့်ရသူတိုင်းကို တန်ဖိုးထားစေချင်.....	(စာ-၂၆)
၇။	သူများမကောင်းတာ သူ့ကိုစွပ်စွဲ၊ ကိုယ်ကောင်းဖို့က အဓိကပါ.....	(စာ-၃၀)
၈။	သူများအကြောင်းတွေးတယ်ဆိုတာ ကိုယ့်ရဲ့အချိန်တွေနဲ့ လဲလှယ်လိုက်ရတာပါ...	(စာ-၃၄)
၉။	ဘယ်သူပဲပေးပေး နာကျင်မှုလက်ဆောင်ကို လက်မခံပါနဲ့.....	(စာ-၃၈)
၁၀။	သူ့နေရာကနေ ကိုယ်ဝင်ခံစားကြည့်ပါ...	(စာ-၄၂)
၁၁။	ကောင်းတာတွေ အတုယူပါ...	(စာ-၄၆)
၁၂။	မှတ်ဉာဏ်တွေကောင်းနေတုန်းမှာ ကိုယ်ချစ်ရသူကို တန်ဖိုးထားချစ်ခင်ပေးပါ...	(စာ-၅၀)
၁၃။	သူများကို မှားတယ်လို့ လက်ညှိုးမထိုးပါနဲ့...	(စာ-၅၄)
၁၄။	သူတစ်ပါးရဲ့ ကောင်းကွက်ကလေးတွေကို ပိုပြီး အာရုံစိုက်ပေးပါ...	(စာ-၅၈)
၁၅။	ကိုယ့်ခံစားချက်တွေကို ကြိတ်မှိတ်မျိုသိပ် ဟန်ဆောင် မထားပါနဲ့...၊ အမှန်အတိုင်း ပွင့်လင်းစွာပြောပြပါ...	(စာ-၆၂)
၁၆။	ကတိတည်ပါ...	(စာ-၆၆)

၁၇။	မပြောခင် စဉ်းစားပါ...	(စာ-၇၀)
၁၈။	ဟန်မကြီးပါနဲ့...	(စာ-၇၄)
၁၉။	ဂရုစိုက် ကြင်နာမှု သေးသေးလေးတွေက တစ်ချိန်မှာ ပီတိအကြီးကြီးတွေ ပေးနိုင်စွမ်းရှိပါတယ်...	(စာ-၇၈)
၂၀။	ကိုယ့်ကိုအဆိပ်သင့်စေမယ့် အရာတွေကို မစွဲလန်းပါနဲ့...	(စာ-၈၂)
၂၁။	ကိုယ့်ကိုယ်ကိုယ် ချစ်ပါ...	(စာ-၈၆)
၂၂။	နေတတ်ဖို့ပြင်ဆင်သလို သေတတ်ဖို့လည်းပြင်ဆင်ပါ...	(စာ-၉၀)
၂၃။	ချို့မြိန်သော လက်စားချေခြင်း...	(စာ-၉၄)
၂၄။	စကားလုံးတွေမှာ စွမ်းအင်ရှိတယ်...	(စာ-၉၈)
၂၅။	Limit ကို သိပါ...	(စာ-၁၀၂)
၂၆။	စိတ်အမှိုက်လေးတွေကို အပုံမခံဘဲ ရှင်းလင်းပေးပါ...	(စာ-၁၀၆)
၂၇။	ကိုယ့်ရဲ့ခံစားချက်အတွက် တောင်းပန်ဖို့ မလိုပါဘူး၊ လွတ်လပ်ပေါ့ပါးစွာ ရှင်သန်ပါ...	(စာ-၁၁၀)
၂၈။	ကိုယ်ချစ်ရသူတွေကို အသက်ရှူခွင့်ပေးပါ...	(စာ-၁၁၄)
၂၉။	ကိုယ့်နေရာလေးနဲ့ကိုယ်နေပါ...	(စာ-၁၁၈)
၃၀။	သူတစ်ပါးရဲ့ နာကျင်ဒုက္ခဟာ ကိုယ့်ရဲ့ချို့မြိန်မှု မဖြစ်သင့်ပါ...	(စာ-၁၂၂)
၃၁။	ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ...	(စာ-၁၂၆)
၃၂။	ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့...	(စာ-၁၃၀)
၃၃။	ကိုယ့်ရဲ့စိတ်အတွေးတွေကို သိအောင်လုပ်ပါ၊ အတွေးတွေကို စောင့်ကြည့်ပါ...	(စာ-၁၃၄)
၃၄။	ဆုံတွေ့ခြင်းဟာ ခွဲခွဲဖို့ပါ...	(စာ-၁၃၈)
၃၅။	မပေဖို့ ရှင်သန်ပါ...	(စာ-၁၄၂)

